



ADRA

# Mingala

## မင်္ဂလာ

V13 | MAR 21



ထီးဝိုင်း၏ ဘဝဇာတ်ကြောင်း

ပညာရွှေအိုး လူမင်း



# Mingaladon

မင်္ဂလာပါ

## မာတိကာ

ဆောင်းပါး  
မျက်နှာဖုံးဓာတ်ပုံ  
အယ်ဒီတာအဖွဲ့

ဆောင်းပါး  
သတင်းစကား

သတင်းစကား  
မီဒီယာမှ  
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း  
ဓာတ်ပုံပြိုင်ပွဲ

နောက်ဆုံးရစ်မိကိန်း အချက်အလက်များ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ  
ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ

## အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ  
ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံမှာ  
SEAQE2 စီမံကိန်းမှ အကျိုးခံစားရရှိသူ  
စောထီးခူဝါးပင် ဖြစ်ပါသည်။

Photo: © 2021 ADRA Myanmar | ACS

အယ်ဒီတာချုပ်/ ဒီရိုက်တာ  
Emma McCrow

ပံ့ပိုးအားဖြည့်သူများ  
Naw Eh Htoo Wah, Saw Lay Ka Paw,  
Naw Mu Mu Saw, Mar Cu Ri Co,  
Britt Celine Oldebraten, Thawng Lian Thang

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်  
Pyae Phyo Lin

ထုတ်ဝေသူ  
ADRA Myanmar



‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည် မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည် ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

## ဆောင်းပါး



## စောထီးခူဝါး၏ ဘဝဇာတ်ကြောင်း - ပညာရွှေအိုး လူမခိုး

ခရစ်ယာန်မိသားစုမှ မွေးဖွားလာသည့် စောထီးခူဝါးသည် သူ၏မိခင်၊ အစ်ကိုနှစ်ဦးနှင့် ညီမသုံးဦးတို့နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူ၏ဖခင်ဖြစ်သူမှာ သူသုံးတန်းအရွယ်ကပင် ကွယ်လွန်ခဲ့သည်ဖြစ်သည်။ ထို့နောက်သူအနေဖြင့် တက္ကသိုလ်မှဘွဲ့ရရှိပြီး ကရင်ပြည်နယ်၊ ဘားအံရှိ South East Adventist Seminary သို့တက်ရောက်ခဲ့ကာ ထို့နောက်တွင် ဆရာအဖြစ်ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်သူသည် ACS ကွင်းဆင်းညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခံရသောအခါ အလုပ်အသစ်အတွက် မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထိုအချိန်က သူ့အနေဖြင့် အလုပ်သဘောဆိုင်ရာကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံ အပြည့်အဝမရှိသေးသော်လည်း သူ၏ အခန်းကဏ္ဍကိုမူ ကောင်းစွာဖြည့်ဆည်းနိုင်ခဲ့သည်။ သူ၏အလုပ်တွင်လည်း ကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် သူသည်ပိုမိုလေ့ကျင့်ရန် လိုအပ်နေသေးသည်ဟုလည်း ခံယူထားသည်။

သူ့အနေဖြင့် Norad နှင့် ADRA Norway တို့က ရန်ပုံငွေထောက်ပံ့ထားသော SEAQUE2 စီမံကိန်းမှတစ်ဆင့် ပို့ချသော ၂၁ ရာစု ကျွမ်းကျင်မှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်လျော့ချရေးသင်တန်း၊ CSS သင်တန်းများနှင့် အွန်လိုင်း သင်ကြားမှုများကိုလည်း တက်ရောက်သင်ကြားခဲ့ရသည်။ ယင်းသို့ စီမံကိန်းမှနေ၍ ကမ္ဘာတစ်ဝန်းမှ ပညာရေးအစီအစဉ်များ အကြောင်းကို ပိုမိုလေ့လာနိုင်သည့်အပေါ်တွင်လည်း သူ့အနေဖြင့်များစွာဝမ်းမြောက်ခဲ့ရသည်။

ထို့နောက်တွင် သူတက်ရောက်သင်ကြားခဲ့သော သင်တန်းများမှရရှိသည့်အရာများကို အသုံးပြု၍ ACS ကျောင်းများနှင့် လေ့ကျင့် သင်တန်းရေးသင်တန်း သုံးခုကိုလည်း ပြုလုပ်ခဲ့သည်။ COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပြီးပါကလည်း သူ့အနေဖြင့် ACS စာသင်ကျောင်းများတွင် သင်တန်းများပိုမိုပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေသည်။ သူ့အနေဖြင့် လေ့လာသင်ယူခဲ့သော ဗဟုသုတနှင့် နားလည်တတ်ကျွမ်းမှုများကို တစ်စုံတစ်ယောက်က ခိုးယူ၍မရနိုင်ကြောင်း ‘ပညာရွှေအိုး လူမစိုးနိုင်’ကြောင်း သင်ယူတတ်မြောက်မှုနှင့် အတွေ့အကြုံများသည် သူ၏ဘဝအတွက်များစွာ အထောက်အကူပြုသည်ဟုလည်း နားလည်လက်ခံ ထားသည်။

ယင်းကြောင့်သူရရှိခဲ့သောအတွေ့အကြုံများသည် သူ၏အသက်မွေးဝမ်းကျောင်းမှုအတွက် များစွာအထောက်အကူပြုနိုင်ပြီး ရပ်ရွာကျောင်းများတွင်လည်း သင်ကြားရေးကို ထိရောက်စွာမြှင့်တင်ဆောင်ရွက်ပေးနိုင်သောသူတစ်ဦး ဖြစ်လာနိုင်မည်ဟုလည်း သူ့အနေဖြင့် ယုံကြည်ထားသည်။

“ သင်ယူလေ့လာမှုတွေကတော့ ဘယ်တော့မှပြီးဆုံးမှာမဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့လည်း သင်ယူလေ့လာရတာကို ကြိုက်ပါတယ်။ ကျွန်တော်တို့ဆရာတွေနဲ့ စာသင်ခန်းကို ဘယ်လိုအဆင့်မြှင့်တင်မလဲဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ မဟာဗျူဟာတွေကို လေ့လာဖို့ ကျွန်တော့်အတွက်တော့ ဒါဟာအလွန်ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ။ ”



သတင်းစကား

### အရာအားလုံးက အသစ်

ကျွန်မတို့နော်ဝေမာဆိုရင် ရာသီဥတုက လေးရာသီရှိပါတယ်။ နွေရာသီဟာ ပုံမှန်ဆိုရင် ဇွန်လမှ ဩဂုတ်လအထိ ဖြစ်ပြီးတော့ နော်ဝေလူမျိုးအများစုကတော့ အဲဒီအချိန်မှာ အားလပ်ရပ်တွေ ယူကြပါတယ်။ မြန်မာနိုင်ငံကလူတွေက ဒါဟာနွေးတယ်လို့မထင်နိုင်ပေမယ့် ဒီဟာကတော့ ဒီမှာ အနွေးဆုံးကာလဖြစ်ပါတယ်။ မြောက်ဘက်ပိုင်း တချို့ဒေသတွေဆိုရင်လည်း နေမဝင်တဲ့အတွက် သန်းခေါင်ယံမှာတောင် နေအလင်းရောင် ရှိနေတတ်ပါတယ်။ ကျွန်မနေတဲ့နေရာမှာဆိုရင်လည်း နွေကာလဖြစ်နေပါစေ တစ်ညတာလုံးက မှောင်ရီပျိုးစအချိန်လိုမျိုးပဲ။ ဆောင်းဦးရာသီကတော့ စက်တင်ဘာမှ နိုဝင်ဘာလအထိဖြစ်ပါတယ်။ သစ်ပင်တွေမှာရှိတဲ့အရွက်တွေဟာဆိုရင်လည်း အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်တွေအဖြစ် အရောင်တွေအားလုံး ပြောင်းသွားပြီး တစ်ပင်လုံးဘာမှမကျန်အောင် ကြွေကျပါတယ်။ ဆောင်းရာသီဟာ ဆိုရင်တော့ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီးတော့ ပုံမှန်နှင်းကျလေ့ ရှိပါတယ်။ အချို့နေ့တွေမှာဆိုရင် မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ နေ့ဘက်တောင် ပိန်းပိုက်မှောင်နေလေ့ရှိပါတယ်။ အဲဒါပြီးရင်တော့နွေဦးရာသီ မတ်လနဲ့ မေလလာပါတယ်။ ကျွန်မအနေနဲ့ အကြိုက်နှစ်သက်ဆုံး ရာသီဥတုကို ဖော်ပြပါဆိုရင်တော့ ခက်ပါတယ်။ ဒါပေမဲ့ရွေးချယ်ရမယ်ဆိုရင်တော့ နွေဦးရာသီကိုပဲ ကျွန်မရွေးချယ်ရပါလိမ့်မယ်။



လွန်ခဲ့တဲ့ ၂ နှစ်လောက်က ADRA Thailand ကနေ ဧည့်သည့်တွေ ရောက်လာခဲ့တယ်။ ဧပြီလမှာရောက်တော့ သူတို့က ပတ်ဝန်းကျင်ပတ်ပတ်လည်ကို ကြည့်ပြီးတော့ “သေနေတဲ့သစ်ပင်တွေကို ဘာကြောင့် မခုတ်တာလဲလို့” ကျွန်မကိုမေးတယ်။ တကယ်တော့သစ်ပင်တွေ မသေသေးဘူးဆိုတာကို ကျွန်မရှင်း ပရတယ်။ သူတို့ကိုအနီးကပ်ကြည့်မယ်ဆိုရင် အရွက်အသစ်တွေထွက်ဖို့အဆင့်သင့်ဖြစ်နေတဲ့ အဖူးစိမ်းစိမ်းလေးတွေထွက်နေပြီဆိုတာကိုတွေ့ရပါ လိမ့်မယ်လို့ဆိုပြီးတော့ပေါ့။ သူတို့အနေနဲ့လည်း နွေဦးနဲ့ နောက်တစ်ဖန်သဘာဝအသစ်သက်တမ်းကို ပထမဆုံးကြုံတွေ့ခဲ့ရလို့ စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိနေတတ်ပါတယ်။ ပထမဆုံးနွေဦးပန်းပွင့်တွေဘယ်နေရာကမှမပေါ်လာတဲ့အပြင် နေရက်တွေသာရှည်လာပြီး ပူပြင်းမှုတွေကြောင့်လည်း နှစ်စဉ်နှစ်တိုင်းကို စိုးရိမ်ကြောင့်ကြနေရပါတယ်။

အဲဒီအခါမှာဆိုရင်တော့ ဘုရားသခင်က ကမ္ဘာကြီးနဲ့ နိဗ္ဗာန်ဘုံအသစ်ကို ကျွန်မတို့အတွက် ကတိပေးခဲ့တာကိုလည်း သွားသတိရမိပါတယ်။ “ကြည့်ရှုလော့။ ငါ သည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းတော်မူသည်။ (Revelation 21:5) ရှည်လျားပြီး အေးစက်မှောင်မိုက်တဲ့ ဆောင်းရာသီအပြီးမှာတောင် သဘာဝ ကို ဆက်လက်ရှင်သန်စေနိုင်အောင် သူလုပ်နိုင်တယ်ဆိုရင် အရာအားလုံးကိုလည်း သူလုပ်နိုင်ပါတယ်။

**BRITT CELINE OLDEBRATEN** | Communication & Program Advisor, ADRA Norway

## မီဒီယာမှ



[www.adramyanmar.org](http://www.adramyanmar.org)

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အခြေအနေတို့ကြောင့် ဆိုရှယ်မီဒီယာအသုံးပြုမှုကို ပိတ်ဆို့ကန့်သတ်မှုများရှိနေရာ ဤကဏ္ဍသည် ယခုအခါတွင် ဖော်ပြ၍ မရနိုင်ပါ။

## ကျွန်ုပ်တို့ဝန်ထမ်းနှင့် တွေ့ဆုံခြင်း



## THAWNG LIAN THANG

Field Officer | SURE

- Q1** ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။  
ချင်းလူမျိုးပါ။
- Q2** အကြိုက်ဆုံးအစားအစာကဘာပါလဲ။  
ငါးပါ။
- Q3** အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။  
အဖြူရောင်ပါ။
- Q4** ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။  
ဘောလုံးကန်ရတာနဲ့ သီချင်းဆိုရတာပါ။

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။  
Israel

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။  
၂၀၁၅ ခုနှစ်။

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။  
သနားကြင်နာတတ်တယ်။

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို  
နှစ်သက်ပါသလဲ။  
မတူကွဲပြားမှုတွေကြားက စည်းလုံးမှုရှိလို့ပါ။

## ဓာတ်ပုံပြိုင်ပွဲ



## ယခုလအတွက် ဆုရဓာတ်ပုံ

### ဓာတ်ပုံရှိကူးသူ

Naw Tamalar Paw /Field Assistant, AEON

### ဓာတ်ပုံ၏အကြောင်း

AEON 1% Club Foundation နှင့် ADRA Japan တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော AEON စီမံကိန်းမှ မြို့ပြအင်ဂျင်နီယာဖြစ်သူ ဦးခင်မောင်သက် သည် ကရင်ပြည်နယ်အတွင်း စာသင်ကျောင်းတစ်ကျောင်း အသစ်ဆောက်လုပ်နေမှုအပေါ် ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရှိရစဉ်။

### နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို ထပ်မံထွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှတိုင်မီ သင်၏ဓာတ်ပုံကို ပေးပို့လိုက်ပါ။ အနိုင်ရရှိ သည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူ မှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့အပြင် ADRA Myanmar ၏ web portal တွင်လည်းဖော်ပြသွားမည်ဖြစ်သည်။


### ဓာတ်ပုံဆိုင်ရာ လမ်းညွှန်ချက်

သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်

- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လို အပ်သည်။
- ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရှိကူးထားခြင်း ဖြစ်ရမည်။
- အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
- Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံပါသည်။
- ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်ဖြစ်သည်။
- JPEG သို့မဟုတ် RAW files များကိုသာ လက်ခံပါသည်။
- ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
- ဓာတ်ပုံ၏အကြောင်းအရာအကျဉ်းကို ဖော်ပြထားပေးရမည်။



## နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



## AEON

AEON 1% Club Foundation နှင့် ADRA Japan တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော AEON စီမံကိန်းသည် အောက်ဖော်ပြပါစီမံကိန်းလုပ်ရှားမှုသုံးခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

၁. ပါယာ၊ ကော့ဟဒိုနှင့် မုဝါကျေးရွာတို့တွင် စာသင်ကျောင်း ဆောက်လုပ်ခြင်းကို ဆက်လက်လုပ်ဆောင်နေပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် အပြီးသတ်ဆောက်လုပ်မည့် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးပါက ကမ္ဘည်းကျောက်စာတင်နိုင်ရန်အတွက် လည်း ပြင်ဆင်ဆောင်ရွက်ထားသည်။

၂. ကျောင်းစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးများကိုလည်း ကော့ဟဒို၊ ဘုရားကုန်း၊ ကော့ကဒါ၊ ကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။

၃. ပညာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကိုလည်း ပါယာကျေးရွာတွင်

## SEAQE2

Norad နှင့် ADRA Norway တို့က ရန်ပုံငွေ ထောက်ပံ့ထားသော SEAQE2 စီမံကိန်းသည် အဓိကလုပ်ငန်းသုံးခုကို ဆောင်ရွက်ခဲ့သည်။

၁. တောင်ကလေး ၂ ကျောင်း အသစ်အတွက် စာသင်ခုံများနှင့် စားပွဲများကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ပေးအပ်ခဲ့သည်။

၂. NFE အစီအစဉ် Batch 1/ 2021 ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျောင်းသား ၃၂ ဦးဖြင့် စတင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် SEAQE2 ဝန်ထမ်းများသည် NFE အစီအစဉ်ရှိရာ ဒေသသို့သွားရောက်၍ ရပ်ရွာလူထု ပါဝင်မှု တိုးတက်စေရန် ဒေသဆိုင်ရာ အကြီးအကဲများနှင့်လည်း တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

၃. SEAQE2 ဝန်ထမ်းများသည် ACS ကျောင်းများ၏ ကျောင်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။







နောက်ဆုံးရ စီမံကိန်း  
အချက်အလက်များ



## SURE

MFAT နှင့် ADRA နယူးဇီလန်တို့က ရန်ပုံငွေ ထောက်ပံ့ထားသော SURE စီမံကိန်းသည် ချင်းပြည်နယ်၊ လုံဦးကျေးရွာတွင် အာလူးကို စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက်တောင်သူများအား ဆောင်းအာလူးစိုက်ပျိုးရေးသင်တန်းကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို စိတ်ပါဝင်စားသူတောင်သူ ၁၉ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် စတင်မြေပြင်သည်မှစ၍ နှုတ်သိမ်း သိုလှောင်သည်အထိ အပင်သက်တမ်းလိုက်မည်သို့စနစ်တကျ စိုက်ပျိုးရမည်ကို စာတွေ့လက်တွေ့သင်တန်းပို့ချပေးနေခြင်းဖြစ်သည်။

တောင်သူသင်တန်းကျောင်း သင်တန်းပေးခြင်းကို စိုက်ပျိုးရေးအရာရှိ၏ ဦးဆောင်မှုဖြင့် Extension workers များက တာဝန်ကျရာကျေးရွာအသီးသီးတွင် ဆင့်ပွားသင်တန်းများကို ပြန်လည်ပို့ချပေးနေခြင်းဖြစ်သည်။ ဆောင်းအာလူးသီးနှံစိုက်ပျိုးခြင်းတတ်ယူအကြိမ်မြောက် သင်တန်းပေးခြင်းကို မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းတောင်သူသင်တန်းကျောင်း ဆောင်ရွက်နိုင်ရန်အတွက် SURE စီမံကိန်းမှ နည်းပညာအကူအညီများကိုလည်း ကူညီပံ့ပိုးပေးလျက်ရှိသည်။





## အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် [www.adramyanmar.org/careers](http://www.adramyanmar.org/careers) တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

MoFA နှင့် ADRA Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော MoFA စီမံကိန်းအတွက် လိုအပ်လျက်ရှိနေသော ရာထူးနေရာအသီးသီးနှင့် ကိုက်ညီသင့်လျော်သူများကို ယခုအခါရှာဖွေလျက်ရှိပါသည်။ တာဝန်ထမ်းဆောင်ရမည့်နေရာမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ဖြစ်ပြီး လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ဖြစ်ပါသည်။

- Community Mobilizer (4 positions available)
- Driver
- Security Guard
- Field Logistic Assistant
- Field Logistic Officer

## ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

### The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,  
Zay North Street (Off U Wisara Road),  
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: [admin@adramyanmar.org](mailto:admin@adramyanmar.org)

Website: [www.adramyanmar.org](http://www.adramyanmar.org)

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း [www.adramyanmar.org/report](http://www.adramyanmar.org/report) တွင် ပေးပို့တင်ပြနိုင်ပါသည်။





ADRA